



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန



စိုက်ပျိုးစီးပွားသတင်းလွှာ

အမှတ်စဉ် (၂၇/ ၂၀၂၅)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၄) ရက်

၂၄- ၁၂- ၂၀၂၅	
ငွေကြေး အမျိုးအစား	ငွေလဲလှယ်နှုန်း (ကျပ်)
ဒေါ်လာ	၂,၁၀၀.၀
ယူရို	၂,၄၇၇.၄၈
စင်ကာပူဒေါ်လာ	၁,၆၃၇.၂၄
စတာလင်ပေါင်	၂,၈၃၈.၈၉
ဂျပန်ယန်း (၁၀၀)	၁,၃၄၈.၂၇
တရုတ်ယွမ်	၂၉၉.၂၄
ဟောင်ကောင် ဒေါ်လာ	၂၇၀.၁၁
အိန္ဒိယရူပီး	၂၃.၄၀
ကိုရီးယားဝမ် (၁၀၀)	၁၄၄.၃၇
မလေးရှား ရင်းဂစ်	၅၁၈.၅၂
ဖိလစ်ပိုင်ပီဆို	၃၅.၇၅
ရုရှားရူဘယ်	၂၆.၇၈
ထိုင်းဘတ်	၆၇.၆၄
စီယက်နမ်ဒေါင် (၁၀၀)	၇.၉၈

လယ်ယာစီးပွားနှင့်
ကုန်သွယ်မှုဌာနခွဲ
စီမံကိန်းဦးစီးဌာန
ရုံးအမှတ် (၁၅)
ဖုန်း-၀၆၇-၃၄၁၀၆၈၄

Email-
misdop.moali@gmail.com

သတင်းခေါင်းစဉ်များ

■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းဆိုင်ရာသတင်းများ

- ဂျပန်နိုင်ငံ၏ လက်ဖက်ခြောက်တင်ပို့မှုမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့သည့်သတင်းအား တင်ပြခြင်း
- ဥရောပသမဂ္ဂ (EU) သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အခြားအာရှ နိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန် ပြင်ဆင်လျက်ရှိ
- အိန္ဒိယနိုင်ငံက နယူးဇီလန်နိုင်ငံမှ တင်သွင်းသော ပန်းသီး၊ ကီဝီသီးနှင့် မနုကာ ပျားရည်တို့အပေါ် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် အရ ခွဲတမ်းအခြေပြု အကောက်ခွန်သက်သာခွင့်များ (Quota-based duty concessions) ပေးအပ်မည်

■ အထွေထွေသတင်းများ

- အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်မတိုင်မီ အိန္ဒိယနိုင်ငံနှင့် အိမ်နီးငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို အတည်ပြု
- ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၃ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း GTRI ဖော်ပြ
- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက မောင်းနှင်အားများ ဖြစ်ကြောင်း အနောက်ဘက်လားပြည်နယ် ဝန်ကြီးချုပ် အလေးပေးပြောကြား

ဂျပန်နိုင်ငံ၏ လက်ဖက်ခြောက်တင်ပို့မှုမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့သည့် သတင်းအား တင်ပြခြင်း

ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းနှင့် ပြည်ပနိုင်ငံများမှ ဂျပန်လက်ဖက်စိမ်းအမှုန့် (Matcha Powder) ဝယ်လိုအား မြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ လက်ဖက်ခြောက်တင်ပို့မှုမှာ ၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမ ၁၀ လတာကာလအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပြီး၊ နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၁၄-၁၂-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan's green tea exports reach highest level in over 70 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လက်ဖက်ခြောက်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၁၀,၀၈၄ တန် ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံ၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သို့ လက်ဖက်ခြောက် အများဆုံးတင်ပို့လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အမေရိကန်နိုင်ငံသို့ ၃,၄၉၇ တန် တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

ကျန်းမာရေးကို အလေးထားသည့် ပြည်ပနိုင်ငံများရှိ စားသုံးသူများအနေဖြင့် ဂျပန်စားသောက်ကုန်များကို ကြိုက်နှစ်သက်မှု များပြားလာခြင်းကြောင့် ဂျပန်နိုင်ငံမှ လက်ဖက်ခြောက်တင်ပို့မှုမှာ ၉ နှစ်ဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း တရုတ်လက်ဖက်ခြောက်ကို လူကြိုက်များမှု မြင့်တက်လျက်ရှိခြင်းကြောင့် ဂျပန်နိုင်ငံမှ နှစ်စဉ်လက်ဖက်ခြောက်တင်ပို့မှုမှာ တန် ၁၀,၀၀၀ အောက်သာရှိကြောင်းနှင့် ၁၉၅၄ ခုနှစ်တွင် ၁၁,၅၅၃ တန်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ပြည်တွင်း၌ လက်ဖက်ခြောက်ဝယ်လိုအားမှာ ကျဆင်းလျက် ရှိသည့်အတွက် ပြည်တွင်း၌ လက်ဖက်ထုတ်လုပ်မှုကျဆင်းလျက် ရှိသော်လည်း လက်ဖက်ရွက်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ လက်ဖက်စိုက်တောင်သူများမှာ သက်ကြီးရွယ်အိုများ များပြားလာခြင်းနှင့် လက်ဖက်ဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လက်ဖက်ရွက်တန်ချိန် ၇၄,၀၀၀ ထုတ်လုပ်ခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလနီးပါးနှင့် နှိုင်းယှဉ်ပါက လက်ဖက်ထုတ်လုပ်မှုမှာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် လက်ဖက်ခြောက်အဓိက ထုတ်လုပ်သူဖြစ်သည့် ကာဂိုရှီးမားပြည်နယ်၊ အနောက်တောင်ဘက်ရှိ စိုက်ပျိုးရေးသမဝါယမအသင်း၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ရေနွေးကြမ်းဘူးတွင် အသုံးပြုသည့် လက်ဖက်ရွက်ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၂,၅၀၀ ယန်းရှိကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၆ ဆ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

တင်ပြချက်

ဂျပန်နိုင်ငံတွင် ရောင်းချလျက်ရှိသော လက်ဖက်ခြောက်များ၏ ၄ ပုံ ၁ ပုံမှာ ကျိုတိုဒေသမှ ထွက်ရှိသည့် လက်ဖက်ခြောက်များ ဖြစ်ပြီး၊ လက်ဖက်ရိပ်သိမ်းချိန်မှာ နှစ်စဉ်ဧပြီလမှ မေလအထိ ဖြစ်ပါသည်။ ပြည်ပနိုင်ငံများတွင် ဂျပန်လက်ဖက်စိမ်းအမှုန့် (Matcha Powder) ဝယ်လိုအား မြင့်တက်လျက်ရှိခြင်းကြောင့် ၂၀၂၇ ခုနှစ်တွင် ဂျပန်လက်ဖက်စိမ်းဝယ်လိုအားမှာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

သူဇာဖြိုး၊ စီးပွားရေးသံမှူး

တိုကျို

ဥရောပသမဂ္ဂ (EU) သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန် ပြင်ဆင်လျက်ရှိ

ဥရောပသမဂ္ဂ (EU) သည် ၎င်း၏ ပြည်တွင်းစိုက်ပျိုးသူများနှင့် ဆန်စက်လုပ်ငန်းရှင်များကို ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အခြားအာရှနိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ဥရောပသမဂ္ဂကောင်စီနှင့် ပါလီမန်တို့သည် "သီးခြား အလိုအလျောက် အကာအကွယ်ပေးရေး ယန္တရား" ("Specific automatic safeguard mechanism") ကို မိတ်ဆက်ရန် ယာယီသဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် အဆိုပါ အစီအမံအရ သက်ဆိုင်ရာနိုင်ငံများမှ ဥရောပသမဂ္ဂနိုင်ငံများသို့ တင်သွင်းလာသော သွင်းကုန်ပမာဏသည် ယခင်

က တင်ပို့ထားသည့် ပျမ်းမျှပမာဏထက် ကျော်လွန်ပါက အကောက်ခွန်စည်းကြပ်မှုများကို စတင် ဆောင်ရွက်မည်ဖြစ်ပြီး၊ ဥရောပဈေးကွက်ကို တင်သွင်းမှုများ ရုတ်တရက်မြင့်တက်လာသည့် အန္တရာယ်မှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဝါဒအသစ်သည် Basmati နှင့် Non-Basmati ဆန်အမျိုးအစား နှစ်မျိုးလုံးကို အထူး ရည်ရွယ်ထားကြောင်း တွေ့ရှိရသည်။ ဥရောပသမဂ္ဂ၏ စာရွက်စာတမ်းများအရ တတိယနိုင်ငံများ အဓိကအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ တင်သွင်းမှုစုစုပေါင်းသည် တန် ချိန် ၁ ဒသမ ၅ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် EBA (“လက်နက်မှလွဲ၍ အား လုံး”တင်ပို့နိုင်သည့်) နိုင်ငံများ—အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တင် သွင်းမှုသည်ပင် တန်ချိန် ၁၀ သိန်း (၁ သန်း) ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ အဆိုပါ EBA နိုင်ငံများ သည် ဆန်အမျိုးအစားအားလုံးနှင့် ထုတ်လုပ်မှုအဆင့်အားလုံးအတွက် ဦးစားပေး သုညရာခိုင်နှုန်း အကောက်ခွန်ကို ခံစားခွင့်ရရှိနေကြသည်ဟု ဖော်ပြထားသည်။

ဥရောပအရာရှိများအနေဖြင့် ဈေးကွက် ပုံသဏ္ဌာန်ပျက်ယွင်းမှုများအပြင် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် အဆိုပါ ဒေသများမှ တင်သွင်းသော ကုန်စည်များတွင် Tricyclazole ကဲ့သို့သော ဓာတုဗေဒပစ္စည်းများ အလွန်အကျွံပါဝင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုးကား၍ ၎င်းတို့၏ ကုန် သွယ်မှုကာကွယ်ရေးဆိုင်ရာ ရပ်တည်ချက်ကို တရားမျှတသည်ဟု ပြောကြားခဲ့သည်။

သို့သော် အဆိုပါ လုပ်ဆောင်ချက်သည် ဥရောပဈေးကွက်ကို လွတ်လပ်သောကုန်သွယ်မှု ပတ်ဝန်းကျင်မှ လူနည်းစုက ဈေးကွက်ကို ထိန်းချုပ်ထားသော ဈေးကွက်ပုံစံ (Oligopolistic one) သို့ ပြောင်းလဲသွားစေမည်ဖြစ်ပြီး၊ ထုပ်ပိုးထားသောဆန်နှင့် အခွံချွတ်ထားသောဆန် အမျိုးအစားကို တင်ပို့သည့် အိန္ဒိယကဲ့သို့ အာရှနိုင်ငံများ၏ အကျိုးအမြတ်ကို ထိခိုက်စေကာ ဥရောပသမဂ္ဂရှိ ဆန် ရောင်းဝယ်ဖောက်ကားသူ အနည်းငယ်သာ အကျိုးခံစားရမည် ဖြစ်ကြောင်း စီးပွားရေးလေ့လာဆန်း စစ်သူများက သတိပေးခဲ့သည်။

ဥရောပဆန်စက်လုပ်ငန်းရှင်များအဖွဲ့ချုပ် (FERM) သည် ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်မှုကို အားပေးရန်အတွက် ကုန်ချောပစ္စည်းများအပေါ် ပိုမိုမြင့်မားသော အခွန်ကောက်ခံမှုများ ပြုလုပ်ရန် တက်ကြွစွာ လှုံ့ဆော်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ချဉ်းကပ်မှုသည် လွန်ခဲ့သော နှစ် ၂၀ အတွင်း ပြည်တွင်းထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း အီတလီနှင့် စပိန်တို့က လွှမ်းမိုး ထားသော ဥရောပသမဂ္ဂ၏ ဆန်ကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယတင်ပို့သူများအတွက်မူ ၎င်းသည် သိသာထင်ရှားသော အတားအဆီးတစ်ခုကို ဖန်တီးပေးပြီး ကြီးမားသောကုမ္ပဏီများကို ဥရောပအတွင်း၌ ပြုပြင်ထုတ်လုပ်မှုယူနစ်များ တည်ထောင်ရန် တွန်းအားပေးနိုင်ကြောင်း သိရသည်။ အိန္ဒိယဆန်ကဏ္ဍ ကျွမ်းကျင်သူများက အဆိုပါ အကာအကွယ်ပေးရေး အစီအမံအသစ်များဆိုင်ရာ ဥပဒေတစ်ရပ် မဖြစ်ပေါ်လာမီ ၎င်းတို့၏ ပို့ကုန်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် စည်းကမ်းချက်များ ညှိနှိုင်းရန်အတွက် လက်ရှိ အိန္ဒိယ-ဥရောပသမဂ္ဂ FTA ဆွေးနွေးပွဲများကို အသုံးပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။

သို့ပါ၍ ဥရောပသမဂ္ဂ၏ "သီးခြား အလိုအလျောက် အကာအကွယ်ပေးရေးယန္တရား" သည် ၎င်း၏ ပြည်တွင်း ဆန်ထုတ်လုပ်သူများဖြစ်သော အီတလီ၊ စပိန် စသည့် နိုင်ငံအချို့ကို ကာကွယ်ရန် ဟူသော စီးပွားရေးရည်ရွယ်ချက်များအပြင်၊ တင်သွင်းလာသော ဆန်ပို့ကုန်များတွင် ဓာတုဓါတ်ကြွင်း (residues) ပါဝင်မှု ပမာဏမြင့်မားခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကိုပါ အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းအချက်သည် (Everything but Arms- EBA) အစီအစဉ်အောက်ရှိ မြန်မာနိုင်ငံအနေဖြင့် ဥရောပဈေးကွက်သို့ တင်ပို့ရာတွင် သန့်ရှင်းမှု၊ အပင်ပိုးမွှား ရောဂါကာကွယ်ရေး (SPS) စံနှုန်းများနှင့် ခြေရာခံနိုင်မှု (Traceability) စသည့် လိုအပ်ချက်များကို ပိုမိုတင်းကြပ်စွာ လိုက်နာရန် လိုအပ်ကြောင်း ညွှန်ပြလျက်ရှိသည်ကို သိရှိနိုင်ပါရန် လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး

ကော်လံကတ္တား

Source: The Hindu Businessline, EU poised to curb rice imports from India, Pakistan and other Asian nations, December 11, 2025.

အိန္ဒိယနိုင်ငံက နယူးဇီလန်နိုင်ငံမှ တင်သွင်းသော ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည် တို့အပေါ် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ ခွဲတမ်းအခြေပြု အကောက်ခွန် သက်သာခွင့်များ (Quota-based duty concessions) ပေးအပ်မည်

အိန္ဒိယနိုင်ငံက နယူးဇီလန်နိုင်ငံမှ တင်သွင်းသော ပန်းသီး၊ ကီဝီသီးနှင့် မနူကာပျားရည် (Manuka honey)တို့အပေါ် ခွဲတမ်းအခြေပြု အကောက်ခွန်သက်သာခွင့်များ (Quota-based duty concessions) ပေးအပ်ခြင်းသည် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အရ အဆိုပါကျွန်း

နိုင်ငံက ကတိပြုထားသည့် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအား လုပ်ငန်းစီမံချက်များအပေါ် မူတည်နေကြောင်း၊ အဆိုပါ စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ပူးတွဲစိုက်ပျိုးရေးကုန်ထုတ်စွမ်းအား ကောင်စီ (Joint Agriculture Productivity Council- JAPC) က ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၃ ရက်က ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်အရ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဈေးကွက်ဝင်ရောက်ခွင့်နှင့် ထိခိုက်လွယ်သော ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍများကို ကာကွယ်ခြင်းတို့အကြား မျှခြေဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

နယူးဇီလန်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွင်းရှိ ကုန်ထုတ်စွမ်းအား၊ အရည်အသွေးနှင့် ကဏ္ဍအလိုက် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် ကီဝီသီး၊ ပန်းသီးနှင့် ပျားရည်တို့အတွက် အထူးပြုလုပ်ငန်းစီမံချက်များ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ထူးချွန်မှုဆိုင်ရာဗဟိုဌာနများ (Centres of Excellence) တည်ထောင်ခြင်း၊ မျိုးစေ့မျိုးပင်များ တိုးတက်ကောင်းမွန်စေခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဥယျာဉ်ခြံစီမံခန့်ခွဲမှုအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်များ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် အစားအသောက် ဘေးကင်းလုံခြုံမှုတို့ ပါဝင်ကြောင်း သိရသည်။

အဆင့်မြင့်ပန်းသီးစိုက်ပျိုးသူများအတွက် စီမံကိန်းများနှင့် ရေရှည်တည်တံ့သော ပျားမွေးမြူရေးလုပ်ငန်းစဉ်များသည် အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုနှင့် အရည်အသွေးစံနှုန်းများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ ပန်းသီး၊ ကီဝီသီးနှင့် မနုကာပျားရည်တို့အတွက် အကောက်ခွန်ခွဲတမ်း (Tariff rate quotas) အားလုံးသည် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအား လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှုနှင့် ဆက်စပ်နေပြီး ၎င်းကို JAPC က ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံသည် အဆိုပါ သဘောတူညီချက်အရ ၎င်း၏ ပန်းသီးများအတွက် အကောက်ခွန်သက်သာခွင့်ရရှိသည့် "ပထမဆုံး" နိုင်ငံဖြစ်လာကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ပန်းသီးတင်သွင်းမှုအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ပြည်တွင်းတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ပန်းသီးတင်သွင်းမှုအပေါ် ခွဲတမ်းစနစ်နှင့် အနိမ့်ဆုံးတင်သွင်းဈေးနှုန်း

(Minimum import price- MIP) သတ်မှတ်ချက်တို့ဖြင့် အကောက်ခွန်သက်သာခွင့်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ တစ်နှစ်တာ ပန်းသီးစုစုပေါင်း တင်သွင်းမှုမှာ တန်ချိန် ၅၁၉,၆၅၁ ဒသမ ၈ (အမေရိကန်ဒေါ်လာ ၄၂၄ ဒသမ ၆ သန်း) ရှိသည့်အနက် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၃၁,၃၉၂ ဒသမ ၆ (အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄ သန်း) တင်သွင်းနေကြောင်း တွေ့ရှိရသည်။

အဆိုပါ သဘောတူညီချက်အရ ပထမနှစ်တွင် နယူးဇီလန်နိုင်ငံအတွက် ပန်းသီးတန်ချိန် ၃၂,၅၀၀ အပေါ် သွင်းကုန်အကောက်ခွန် သက်သာခွင့် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းခွဲတမ်းပမာဏကို ခြောက်နှစ်မြောက်တွင် တန်ချိန် ၄၅,၀၀၀ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အကောက်ခွန် ၂၅ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးတင်သွင်းဈေးနှုန်း တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခွဲတမ်းပမာဏထက် ကျော်လွန်ပါက အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ နယူးဇီလန်နိုင်ငံမှ ရွေးချယ်ထားသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပန်းသီး၊ ကီဝီသီး၊ မနုကာပျားရည်နှင့် အယ်လ်ဗျူမင် (Albumins) များအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို အနိမ့်ဆုံးတင်သွင်းဈေးနှုန်း (MIP) နှင့် အခြားသော ကာကွယ်မှုဆိုင်ရာ အစီအမံများ ပါဝင်သည့် အကောက်ခွန်ခွဲတမ်း (Tariff Rate Quota- TRQ) စနစ်ဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ပြည်တွင်းတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရင်း အရည်အသွေးမြင့်သွင်းကုန်များ ရရှိစေရန်နှင့် စားသုံးသူများအတွက် ရွေးချယ်စရာများ ပိုမိုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး

ကော်လံကတ္တား

Source: The Hindu Businessline, India grants quota-based duty concessions to New Zealand for apples, kiwifruit and Manuka honey under FTA, December 23, 2025.

.....

အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်မတိုင်မီ အိန္ဒိယနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို အတည်ပြု

ဝန်ကြီးချုပ် Narendra Modi ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် အိန္ဒိယနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ယခုလ ၁၂ ရက် (သောကြာနေ့) တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်သည် နိုင်ငံနှစ်ခုအကြား စီးပွားရေးဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးမည်ဟု မျှော်မှန်းထားကြောင်း Economic Times သတင်းဌာနက ယခုလ ၁၂ ရက်က ဖော်ပြသည်။

ဝန်ကြီးချုပ် Modi သည် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ဂျော်ဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံနှင့် အိုမန်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်သွားရောက်မည်ဟု သိရသည်။ ၎င်းသည် ဝန်ကြီးချုပ်၏ အိုမန်နိုင်ငံသို့ ဒုတိယအကြိမ်အလည်အပတ်သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံနှစ်ခုသည် ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်ရေးဆက်စပ်မှုများနှင့် ခိုင်မာသော ပြည်သူ့အချင်းချင်းဆက်ဆံမှုများဖြင့် ထောက်ခံထားသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မျှဝေထားကြောင်း သိရသည်။

အဆိုပါ အတည်ပြုချက်သည် အိုမန်နိုင်ငံ အောက်လွှတ်တော်ဖြစ်သော Shura Council က အိန္ဒိယနိုင်ငံနှင့် ၎င်းတို့၏ FTA ကို အတည်ပြုပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဘက်စုံသဘောတူညီချက် (Comprehensive Economic Partnership Agreement- CEPA) ဟု တရားဝင်ခေါ်ဆိုသည့် အဆိုပါ ကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်စတင်ခဲ့ကြောင်း သိရသည်။

အိုမန်နိုင်ငံသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများအနက် အိန္ဒိယကုန်သည်များအတွက် တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ကြောင်း တွေ့ရှိရသည်။ ယခုလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ အတည်ပြုချက်ရရှိပြီးနောက် လက်မှတ်ရေးထိုးရန်နှင့် အတည်ပြုရန်အတွက် အစိုးရအဖွဲ့၏ မှတ်တမ်းမူကြမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဖြန့်ဝေခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါ

နှစ်ဖက်စလုံးသည် ပြည်တွင်း အတည်ပြုချက်များ ရယူနေဆဲဖြစ်ကြောင်း PTI သတင်းဌာနက ဖော်ပြသည်။

Shura Council သို့မဟုတ် Majlis A'Shura သည် ဗုဒ္ဓဟူးနေ့တွင် CEPA မူကြမ်းနှင့် ပတ်သက်သည့် ၎င်းတို့၏ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများ ပြီးဆုံးချိန်တွင် ကောင်စီက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

PTI သတင်းအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-အိုမန် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံဝန်းကျင် (ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဘီလီယံနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၄ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ အဓိကသွင်းကုန်များမှာ စုစုပေါင်းသွင်းကုန်၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ရေနံထွက်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေဩဇာများဖြစ်ကြောင်း တွေ့ရှိရသည်။ အခြားသော အဓိကထုတ်ကုန်များမှာ Propylene နှင့် Ethylene polymers၊ Pet coke၊ Gypsum၊ ဓာတုပစ္စည်းများ၊ သံ၊ သံမဏိနှင့် သန့်စင်ပြီးသားမဟုတ်သော အလူမီနီယမ်များ ဖြစ်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ၏ လက်ရှိကုန်သွယ်ရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် ၎င်း၏ အခန်းကဏ္ဍကို ခိုင်မာစေရန်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်များ (Bilateral FTAs) ကို အရှိန်အဟုန်ဖြင့် ချုပ်ဆိုခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍကို ဘက်ပေါင်းစုံမှ ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သော ဘက်ပေါင်းစုံ သဘောတူညီချက်များထက် အဓိကစီးပွားရေးမိတ်ဖက်များနှင့် သီးခြားနှစ်နိုင်ငံသဘောတူညီချက်များ (CEPA/FTA) ကို ပိုမိုအဓိကထား ဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမီကပင် ကနေဒါနိုင်ငံနှင့် ၇ ကြိမ်မြောက် ဝန်ကြီးအဆင့်ဆွေးနွေးပွဲ (MDTI) ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သလို အမေရိကန်ပြည်ထောင်စုနှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက် (BTA) ကို ပထမဆုံး လက်မှတ်ရေးထိုးနိုင်သည့် နိုင်ငံဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး

ကော်လံကတ္တာ

Source: Economic Times, Cabinet approves India-Oman FTA ahead of Modi's visit, December 12, 2025.

**ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၃ ရာခိုင်နှုန်း တိုးတက်ကာ
အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း GTRI ဖော်ပြ**

အိန္ဒိယနိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု ပို့ကုန်တင်ပို့မှုသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနဌာန (Global Trade Research Initiative- GTRI) က ယခုလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၂၅ ဘီလီယံ (ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၃၈ ဘီလီယံနှင့် ဝန်ဆောင်မှုတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၈၇ ဘီလီယံ) အထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကထက် ပိုမို ခက်ခဲသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဝန်းကျင်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း GTRI က ပြောကြားခဲ့သည်။

အဆင့်မြင့်စီးပွားရေးနိုင်ငံများတွင် မြင့်တက်လာသော ကာကွယ်ရေးဝါဒ (Protectionism)၊ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား လျော့နည်းလာမှုနှင့် ရာသီဥတုနှင့် ဆက်စပ်သည့် ကုန်သွယ်မှုအတားအဆီးအသစ်များသည် အိန္ဒိယနိုင်ငံက ပို့ကုန်မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်း၏ ရလဒ်အနေဖြင့် ပို့ကုန်တိုးချဲ့နိုင်မှု ထက် လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ရန် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရမည့် အလားအလာရှိကြောင်း GTRI တည်ထောင်သူ Ajay Srivastava က ပြောကြားခဲ့သည်။

“၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ကုန်စည်တင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားနည်းခြင်းနှင့် အမေရိကန်၏ အကောက်ခွန်ဖိအားအသစ်များကြောင့် သိသိသာသာတိုးတက်မှုမရှိဘဲ တည်ငြိမ်နေနိုင်ဖွယ်ရှိသော်လည်း ဝန်ဆောင်မှုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံအထိ ကျော်လွန်နိုင်ပါသည်။ ထို့ကြောင့် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ပြင်ပဝန်းကျင် အခြေအနေများသည် လျင်မြန်စွာ ဆိုးရွားလာနေကြောင်းနှင့် ဥရောပတိုက်သည်လည်း ကုန်ကျစရိတ်ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း ၎င်းက

ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) သည် ၎င်း၏ ကာဗွန်နယ်စပ် ညှိနှိုင်းမှုယန္တရား (Carbon Border Adjustment Mechanism- CBAM) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သွင်းကုန်များအပေါ် ကာဗွန်အခွန်ကို ထိရောက်စွာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အခွန်ပေးဆောင်မှုများ မစတင်မီအချိန်၌ပင် လိုက်နာရမည့် စည်းမျဉ်းများနှင့် အစီရင်ခံတင်ပြရမည့် လိုအပ်ချက်များကြောင့် အိန္ဒိယနိုင်ငံ၏ EU သို့ သံမဏိတင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်း ခန့် ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“၂၀၂၆ ခုနှစ်မှစ၍ EU သွင်းကုန်လုပ်ငန်းရှင်များသည် အိန္ဒိယကုန်ပစ္စည်းများ၏ ဈေးနှုန်းတွင် CBAM ကုန်ကျစရိတ်များကိုပါ ထည့်သွင်းတွက်ချက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လက်မှတ်များ အပ်နှံခြင်းဖြင့် ငွေပေးချေမှုများကို အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) သည် အသုံးမဝင်သော သံတမန်ရေးရာ အထိမ်းအမှတ်များအဖြစ်သာ ရှိမနေဘဲ ပို့ကုန်တင်ပို့မှုကို အမှန်တကယ်တိုးမြှင့်ပေးနိုင်ရန်၊ အိန္ဒိယကုမ္ပဏီများကို ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များအတွင်း ပေါင်းစည်းနိုင်ရန်နှင့် တိုင်းတာ၍ရသော ကုန်သွယ်မှုအကျိုးအမြတ်များ ရရှိစေရန်အတွက် အစိုးရအနေဖြင့် ကဏ္ဍအလိုက် အဆိုပါ FTAs များ၏ စွမ်းဆောင်ရည်ကို အရေးပေါ် ပြန်လည်သုံးသပ်ရန် GTRI က အကြံပြုထားကြောင်း သိရသည်။

လေ့လာသုံးသပ်တင်ပြချက်

ဥရောပသမဂ္ဂ၏ CBAM ကဲ့သို့သော ရာသီဥတုဆိုင်ရာ ကုန်သွယ်မှုအတားအဆီးများသည် အိန္ဒိယ၏ သံမဏိပို့ကုန်ကို သိသိသာသာ ထိခိုက်စေခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းသည် မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအတွက်လည်း သတိပေးချက်တစ်ခုဖြစ်ပြီး၊ နောင်တွင် နိုင်ငံတကာသို့ တင်ပို့ရာ၌ အစိမ်းရောင်စံနှုန်းများ (Green Standards) နှင့် ကိုက်ညီရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ပြသလျက်ရှိပါသည်။

အိန္ဒိယအစိုးရက ၎င်း၏ FTAs များကို ပြန်လည်သုံးသပ်ရန် စီစဉ်နေခြင်းကြောင့် အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (AIFTA) တွင်လည်း အပြောင်းအလဲများ ရှိလာနိုင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ပြန်လည်သုံးသပ်မှုများအတွင်း

မိမိတို့၏ ပို့ကုန်ကဏ္ဍ အတွက် ပိုမိုအကျိုးရှိစေမည့် အချက်များကို စောင့်ကြည့်ဖော်ဆောင်သွားသင့်ကြောင်း သုံးသပ်ရပါသည်။

အိန္ဒိယကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များ (Global Value Chains) တွင် ပိုမိုပေါင်းစည်းရန် ကြိုးပမ်းလာသည်နှင့်အမျှ၊ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယ၏ ထုတ်လုပ်မှုကွင်းဆက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်သင့်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး

ကော်လံကတ္တာ

Source: Economic Times, Exports likely to grow by 3% to \$850 billion this fiscal: GTRI, December 25, 2025.

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက မောင်းနှင်အားများဖြစ်ကြောင်း အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် အလေးပေးပြောကြား

အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် Mamata Banerjee သည် ပြည်နယ်၏ စီးပွားရေးကို အားကောင်းစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ အဓိကကျသော အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ကြောင်း Indian Masterminds သတင်းဌာနက ယခုလ ၂၂ က ဖော်ပြထားသည်။

ယခုလ ၁၇ ရက်နေ့က West Bengal ကုန်သည်များအသင်းချုပ် (Confederation of West Bengal Traders Association) မှ ကြီးမှူးကျင်းပသည့် အခမ်းအနားတစ်ခုတွင် ၎င်းက ပြောကြားရာ၌ အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်း ဆိုင်ငယ်များသည် အနောက်ဘင်္ဂလားပြည်နယ်၏ ကုန်သွယ်မှုကဏ္ဍတွင် အဓိကကျော်စိုးဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကြားတွင်ပင် စီးပွားရေးတက်ကြွမှုကို ထိန်းသိမ်းရန် အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အနောက်ဘင်္ဂလားပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများအတွက် ကုန်သွယ်မှုဗဟိုချက်တစ်ခုဖြစ်ကြောင်း ပြည်နယ်၏ မဟာဗျူဟာကျသော ပထဝီဝင်အနေ

အထားကို ၎င်းက ပြောကြားခဲ့သည်။ “သေးငယ်ခြင်းသည် လှပပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကို တက်ကြွရှင်သန်စေပါသည်” ဟု ၎င်းက မှတ်ချက်ပြုခဲ့ပြီး အဆိုပါ လုပ်ငန်းများအတွက် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုများသည် အလုပ်လက်မဲ့ဖြစ်မှု ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသည့်အပြင် အသေးစားကုန်သည်များအတွက် ချေးငွေ များ ရရှိနိုင်အောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အနောက်ဘက်လားပြည်နယ်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ရူပီး ၁ ဒသမ ၁၅ သိန်းကုဋေ ကျော်လွန် သွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၂ ဒသမ ၅ သိန်းကျော်ရှိပြီဖြစ်ကြောင်းကို ကိုးကား၍ ပြည်နယ်၏ တိုးတက်လာသော စီးပွားရေး ဝန်းကျင်ကို ၎င်းက အလေးပေးပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ပြည်နယ်၏ ကြိုးပမ်းဆောင်ရွက်မှု များသည် နိုင်ငံတော်အဆင့် အဆင့်သတ်မှတ်ချက်များတွင် ပိုမိုကောင်းမွန်လာစေခဲ့ပြီး ရင်းနှီးမြှုပ်နှံ သူများအတွက် ပိုမိုအဆင်ပြေချောမွေ့သော ပတ်ဝန်းကျင်တစ်ခုဖြစ်လာသည်ကို ထင်ဟပ်စေ ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

၎င်းက ဆန်စပါးနှင့် ဂုန်လျှော်ကဲ့သို့သော အဓိကသီးနှံများကို အများအပြား ထုတ်လုပ်နေ သည့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍတွင် ဦးဆောင်နေမှုကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ ထို့ပြင် ပြည်နယ်တစ်ဝန်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ပေါင်း ၉၃ သိန်းကျော် လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး အဆိုပါ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်နှင့် မြို့ပြဆန်သော ဒေသများ၏ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည့် အသေးစားစီးပွားရေးလုပ် ငန်းများ၊ ဒေသတွင်းဆိုင်ငယ်များနှင့် ကုန်သည်များကို ပံ့ပိုးကူညီပေးမည့် ၎င်းတို့အစိုးရ၏ ကတိက ဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ ကဏ္ဍကို အားကောင်းစေရန်၊ စီးပွားရေးလုပ်ငန်းရှင် စိတ်ဓာတ်ကို အားပေးရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လူမှုအဖွဲ့အစည်း၏ ကဏ္ဍအားလုံး အတွက် အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်သည့် ဘဏ္ဍာရေးနှင့် မူဝါဒဆိုင်ရာ ပံ့ပိုးမှုပေးအပ်ရန် လက်ရှိဆောင်ရွက်နေသော အစီအစဉ်များကိုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အနောက်ဘက်လားပြည်နယ်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၊ ပို့ကုန်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အား အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ထိပ်တန်းစီးပွားရေး ဗဟိုချက်တစ်ခုအဖြစ် ရောက်ရှိစေရန် ရည်မှန်းထားပြီး မြို့ပြနှင့် ကျေးလက်ဒေသနှစ်ခုလုံးတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး

ကော်လံကတ္တာ

Source: Indian Masterminds, West Bengal CM Mamata Banerjee Emphasizes MSMEs as Key Drivers of Economic Growth, December 22, 2025.

.....